

WALSON

SERIE No. 481

Regi f 0,25

RC 150.7

I 5 A 96

1920

ASIA

ප්‍රභාත :



ප්‍රභාත

සිංහල

සඟරාව

සිං

හලා

1920.

DRUKKERIJ VOLKSLECTUUR — WELTEVREDEN 1920.

Wason.

RC 150.7

I5 A96

1920a

CORNELL
UNIVERSITY
LIBRARY



OLIN LIBRARY - CIRCULATION

DATE DUE

FEB 23 '93

Interlibrary
Loan

GAYLORD

PRINTED IN U.S.A.

SERIE No. 481

Regi f 0,25

Cornell University Library
RC 150.7.I5A96 1920a

Lelara Influenza.



3 1924 024 009 486

ech

LELARA INFLUENZA

KAETJAP SAHA KAWEDALAKEN DÉNING

BALÉ POESTAKA

ING

WELTEVREDEN

1920.

AV14705

171

X

ഭാരതവ്യ



പ്രശസ്ത :

പ്രൊഫ. വി. വി. വി.

പ്രൊഫ. വി. വി. വി.

പ്രൊഫ. വി. വി. വി.

വി.

പ്രൊഫ. വി. വി. വി.

1920.

၇။ ယောဂီ အကုသိုလ်တို့ကို ယောဂီတို့က ယောဂီတို့က
 ယောဂီတို့က ယောဂီတို့က ယောဂီတို့က

4. ၇။ ယောဂီတို့က ယောဂီတို့က ယောဂီတို့က ယောဂီတို့က
 ယောဂီတို့က ယောဂီတို့က ယောဂီတို့က ယောဂီတို့က

5. ၇။ ယောဂီတို့က ယောဂီတို့က ယောဂီတို့က ယောဂီတို့က
 ယောဂီတို့က ယောဂီတို့က ယောဂီတို့က ယောဂီတို့က
 ယောဂီတို့က ယောဂီတို့က ယောဂီတို့က ယောဂီတို့က
 ယောဂီတို့က ယောဂီတို့က ယောဂီတို့က ယောဂီတို့က

6. ၇။ ယောဂီတို့က ယောဂီတို့က ယောဂီတို့က ယောဂီတို့က
 ယောဂီတို့က ယောဂီတို့က ယောဂီတို့က ယောဂီတို့က

7. ၇။ ယောဂီတို့က ယောဂီတို့က ယောဂီတို့က ယောဂီတို့က
 ယောဂီတို့က ယောဂီတို့က ယောဂီတို့က ယောဂီတို့က

8. ၇။ ယောဂီတို့က ယောဂီတို့က ယောဂီတို့က ယောဂီတို့က

- [illegible]

၂၇၃ ဖြူကန်တံသ (ကုဏ္ဍပျ
 ဇာကဗျာကန်

1



၂၇၃ ဖြူကန်တံသ (ကုဏ္ဍပျ

၇၃ ဖြူကန်တံသ (ကုဏ္ဍပျ
 ၇၃ ဖြူကန်တံသ (ကုဏ္ဍပျ
 ၇၃ ဖြူကန်တံသ (ကုဏ္ဍပျ
 ၇၃ ဖြူကန်တံသ (ကုဏ္ဍပျ

എന്നു തന്നെ

၂၂ တော နေ ထော တော ဘူ၍ ဆို၍ တော နေ
 ဆို၍ : တော တော တော တော တော

[illegible]

എന്നു തന്നെ

၂၂ တော ဇေ ဇာ တော တူၤ ဃျါၣ် တျါၣ်
 ဇေ တျါး တံၣ် တၢၤ တံၣ် တၢၤ

[illegible]

[illegible]

Original from
CORNELL UNIVERSITY

၇ ကေ။ ၇ ယယူ နှစ်၇ယယူ နှစ်
 နှစ်၇ယယူ ၇ နှစ် ၃ နှစ် ၇ နှစ် ၃။

ယိယ ဟကူ နှစ်၇ယယူ ၃၊ နှစ်၇

နှစ်၇ယယူ နှစ်၇ယယူ ၃။ ယူ

နှစ်၇ယယူ နှစ်၇ယယူ ၃။ ယူ

၇ ကေ ၃ နှစ်၇ယယူ နှစ်၇ယယူ ၃။

နှစ်၇ယယူ နှစ်၇ယယူ ၃။ ယူ

နှစ်၇ယယူ နှစ်၇ယယူ ၃။ ယူ

၇ ကေ ၃ နှစ်၇ယယူ နှစ်၇ယယူ ၃။

၇ ယယူ ၃ နှစ်၇ယယူ နှစ်၇ယယူ ၃။

၇ ကေ ၃ နှစ်၇ယယူ နှစ်၇ယယူ ၃။

၇ ယယူ ၃ နှစ်၇ယယူ နှစ်၇ယယူ ၃။

၇ ကေ ၃ နှစ်၇ယယူ နှစ်၇ယယူ ၃။

၇ ယယူ ၃ နှစ်၇ယယူ ၃။

၇ ကေ ၃ နှစ်၇ယယူ နှစ်၇ယယူ ၃။

၇ ယယူ ၃ နှစ်၇ယယူ နှစ်၇ယယူ ၃။

၇ ကေ ၃ နှစ်၇ယယူ နှစ်၇ယယူ ၃။

၇ ယယူ ၃ နှစ်၇ယယူ နှစ်၇ယယူ ၃။

၇ ကေ ၃ နှစ်၇ယယူ နှစ်၇ယယူ ၃။

၇ ယယူ ၃ နှစ်၇ယယူ နှစ်၇ယယူ ၃။

[illegible]

[illegible]

မိမိတို့က အသံကြား ဟာ ဟာ
ဟု ပြောဆိုနေသည်။

အသံကြားကား ။ အသံကြားကား ။ အသံကြားကား ။
အသံကြားကား ။ အသံကြားကား ။ အသံကြားကား ။
အသံကြားကား ။ အသံကြားကား ။ အသံကြားကား ။
အသံကြားကား ။ အသံကြားကား ။ အသံကြားကား ။
အသံကြားကား ။ အသံကြားကား ။ အသံကြားကား ။
အသံကြားကား ။ အသံကြားကား ။ အသံကြားကား ။
အသံကြားကား ။ အသံကြားကား ။ အသံကြားကား ။
အသံကြားကား ။ အသံကြားကား ။ အသံကြားကား ။

(အသံကြားကား အသံကြားကား အသံကြားကား)



အသံကြား

။ အသံကြား ။ အသံကြား ။ အသံကြား ။

၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ

အသံ

၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ
 ၇ ဟု အသံ နှစ် ၇ ဟု အသံ သံ သံ

ကုလကကကယယယံ နှံ့\ကယနှံ့
 ခာကျကယကယကယ နှံ့\ခါပံခါ
 ပံ့ကယကယခါခါ နှံ့ကယကယ
 နှံ့\ဗျ\ပိယကယ နှံ့ကျပိ
 ကယကယကယ ကယကယ ကယ
 ကယကယကယ ကယကယ ကယ
 ကယကယ ကယကယ ကယကယ

II



ကယကယကယ ကယကယကယ

ကယကယ

ကယကယကယ ကယကယကယ

Lelara inploewensah.

2

എല്ലാ ശ്രേഷ്ഠ

(ရှေ့ကျော) ၅ နား ၁၇ လက်မ
 အလယ် ၁၇ လက်မ

[illegible]

ယုဗျာံ မာတကု ဣန္ဒြေိယျာံ
 ကုဗ္ဗေ ကုဏေ ဣန္ဒြေိယျာံ
 ဃာမာတကု ဣန္ဒြေိယျာံ

Original from
CORNELL UNIVERSITY

७७ भा ३ अक्ष. ५

Original from
CORNELL UNIVERSITY

എന്നു തന്നെ

၅၁၂ ဇွန် ၁၉

എഡ്വേർഡ്

ဆိုက်ကလပ်ပီပျာကလေး
 ဟောလေးပေါ်လာကျ



၂၂ ဟောလေးပေါ်လာကျကလေး

အိမ်

၂၂ ဟောလေးပေါ်လာကျကလေး
 ကလေး၊ ဟောလေးပေါ်လာကျကလေး
 ကလေး၊ ဟောလေးပေါ်လာကျကလေး
 ကလေး၊ ဟောလေးပေါ်လာကျကလေး
 ကလေး၊ ဟောလေးပေါ်လာကျကလေး
 ကလေး၊ ဟောလေးပေါ်လာကျကလေး
 ကလေး၊ ဟောလေးပေါ်လာကျကလေး
 ကလေး၊ ဟောလေးပေါ်လာကျကလေး

ကလေးကလေး ၂၂ ဟောလေးပေါ်လာကျကလေး
 ကလေးကလေး ၂၂ ဟောလေးပေါ်လာကျကလေး

ॐ नमः शिवाय

[illegible]

ကလေးများအား

[illegible]

[illegible]

[illegible][illegible]

Original from
CORNELL UNIVERSITY

ဤဘုံသောတာပန်ကျွန်ုပ်တို့၏ နာ
 ဘုံ၏အကျိုးကို ဟောပြောတော်မူသော
 နာမည်ကျော်သော ဘုရားရှင်၏ နာမည်
 ကို ပြောတော်မူသော ဘုရားရှင်၏ နာမည်
 ကို ပြောတော်မူသော ဘုရားရှင်၏ နာမည်

ပြော၏။

၂၂ ဘုရားရှင်၏အကျိုးကို ဟောပြောတော်မူသော
 ဘုရားရှင်၏အကျိုးကို ဟောပြောတော်မူသော
 ဘုရားရှင်၏အကျိုးကို ဟောပြောတော်မူသော
 ဘုရားရှင်၏အကျိုးကို ဟောပြောတော်မူသော

ဘုရားရှင်၏အကျိုးကို

၂၂ ဘုရားရှင်၏အကျိုးကို ဟောပြောတော်မူသော
 ဘုရားရှင်၏အကျိုးကို ဟောပြောတော်မူသော

ပြော၏။

၂၂ ဘုရားရှင်၏အကျိုးကို ဟောပြောတော်မူသော
 ဘုရားရှင်၏အကျိုးကို ဟောပြောတော်မူသော

ဘုရားရှင်၏အကျိုးကို

၂၂ ဘုရားရှင်၏အကျိုးကို ဟောပြောတော်မူသော
 ဘုရားရှင်၏အကျိုးကို ဟောပြောတော်မူသော
 ဘုရားရှင်၏အကျိုးကို ဟောပြောတော်မူသော
 ဘုရားရှင်၏အကျိုးကို ဟောပြောတော်မူသော

ကတယတကဟာဒကတကဒါက
 ဟျ မိမိမိဝံပပက ဟာဟျဟ
 တဟဒပဟျဟျ ဟျဟာဒက
 တဟဒကဟျဟာဒကဟာဒက

။ ဟျဟျ မိမိမိဝံပပကဟာဒက
 ဟာဒကဟာဒကဟာဒကဟာဒက
 ပကဟာဒကဟာဒကဟာဒကဟာဒက
 တဟဒကဟာဒကဟာဒကဟာဒက
 ပကဟာဒကဟာဒကဟာဒကဟာဒက
 ဟာဒကဟာဒကဟာဒကဟာဒက
 မိမိမိဝံပပကဟာဒကဟာဒက

။ မိမိမိဝံပပကဟာဒကဟာဒက

ကဟာဒက

။ မိမိမိဝံပပကဟာဒကဟာဒက
 တဟဒကဟာဒကဟာဒကဟာဒက
 ပကဟာဒကဟာဒကဟာဒကဟာဒက
 မိမိမိဝံပပကဟာဒကဟာဒက

တဟဒကဟာဒက

Lelara inploewensah.

၃

॥ ८१ ॥

॥ नमो भगवते वासुदेवाय ॥ श्री गणेशाय नमः ॥
ॐ नमः

॥ यद्यत्र नृणां विदुषां वा प्रसन्नं वा
 वा वा वा वा वा वा

[illegible]

ॐ नमः ॥

[illegible][illegible]

ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။

ဟူ၏။

ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။
 ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။ ဟူ၏။

ကလေး (အောက်)

Original from
CORNELL UNIVERSITY

၂၆၅

၂၂ ဟာဇီဆွံ့တုသးတုကးကျိ
ကောကျတုကောတုကောဟာပုပ္ဖေဒ္ဒ
ဟာတုကောဟာကောကျမိကောတုကံ
ဟိကိကံဗျိသဗျိသုသအိကာ
တုသလဟိကိဗြက္ခယျာ
ကောညိတုသကအုပါသအိကာက
တုသောဟာကျကကိဒုသင်္ဂဏ
ဗျိ

Original from
CORNELL UNIVERSITY

ကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယ
 ကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယ
 ကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယ

ကောဏ္ဍိယကောဏ္ဍိယ

|| ကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယ
 ကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယ
 ကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယ
 ကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယ
 ကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယကောဏ္ဍိယ

III.

။ ဂုဏ် (ဗြဟ္မ) ဟူသော စာရင်း ။ ဂုဏ် (ဗြဟ္မ) ဟူသော စာရင်း ။
 မာယာ ဟူသော စာရင်း ။ မာယာ ဟူသော စာရင်း ။
 ဂုဏ် ။ ဂုဏ် ။ ဂုဏ် ။ ဂုဏ် ။
 ဂုဏ် ။ ဂုဏ် ။ ဂုဏ် ။ ဂုဏ် ။
 ဂုဏ် ။ ဂုဏ် ။ ဂုဏ် ။ ဂုဏ် ။
 ဂုဏ် ။ ဂုဏ် ။ ဂုဏ် ။ ဂုဏ် ။



ဂုဏ် (ဗြဟ္မ) ။ ။ မာယာ ဟူသော စာရင်း ။ မာယာ ဟူသော စာရင်း ။
 မာယာ ဟူသော စာရင်း ။ မာယာ ဟူသော စာရင်း ။
 မာယာ ဟူသော စာရင်း ။ မာယာ ဟူသော စာရင်း ။
 မာယာ ဟူသော စာရင်း ။ မာယာ ဟူသော စာရင်း ။

အကယ်၍ အကယ်၍ ချစ်သူများ ပျက်စီးနေပါက

၅၅ ဟူ၍ ကောလိယ အား အာရုံ နှုတ်
 ဟူ၍ နှုတ် ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

၂ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

- ၁။ ၂ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
- ၂။ ၂ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

- Original from
CORNELL UNIVERSITY

- [illegible]

[illegible]

Original from
CORNELL UNIVERSITY

